

လုံးပတ်ပတ်ယာနဲ့ ~ လို့။ 现在大家有房有地很丰裕。 II
 နှ၊ <gyain> ①凹进去的地方，坑儿，窝儿， လျှာ၏အရင်း၌
 ~ တခုရှိ၏။ ထို ~ ကိုအာလုပ်ဟုခေါ်သည်။ 舌根部有一个窝
 儿，叫喉咙。 ②囚笼၊ သံ ~ တွင်းမှပြသော်။ 铁笼里的
 狮子 ③(喻) 房子၊ အိမ် ~ 房 ④(装饭菜的) 提盒
 ချိုင့်ကျ က၊ <khyain' kya'> (地方) 凹陷
 ချိုင့်ချိုင့်မှုန်း က၊ <khyain' gyain' hmun:> 过分，超过一般
 程度၊ ~ အောင်မြင်သည်။ 吃得特别有味道。
 ချိုင့်ခွက် နှ၊ <gyain' gwet> 坑儿，洼儿
 ချိုင့်ပုံး နှ၊ <gyain' bon:> 带把的水桶
 ချိုင့်ဝင် က၊ <khyain' win> 凹陷
 ချိုင့်ဝှမ်း I နှ၊ <gyain' hwan:> 洼地၊ ရေတင်သော ~ 积
 水的洼地 / ~ ပိုင်း၊ 盆地 / ~ လှိုင်ပြင်၊ 盆地 II က၊
 <khyain' hwan:> ①成盆地状၊ ~ လှည့်အရပ်၊ 低洼地
 ②(因地势低而水量充足) 富庶，富饶
 ချိုင့် က၊ <khyain> ①砍伐，切掉，剃掉၊ သစ်ကိုင်းကို ~
 သည်။ 砍掉树枝。 / ထန်းသီး ~ သည်။ 砍下棕榈果。 ②
 敲，打 ③吃 ④镇压 ⑤(喻) 争取，骗取၊ ပစ္စည်းရအောင်
 ~ တယ်။ 骗取东西。
 ချိုင့်ချ က၊ <khyain khya'> 砍掉၊ သစ်ကိုင်းများကို ~ သည်။
 砍下树枝。
 ချိုင့်ချိုင့် က၊ <khyain gyain> 猛烈，大声地၊ ရင်သတ်ကို ~
 တီးသည်။ 猛烈地捶击着胸脯。 / ~ ငိုသည်။ 大声地哭着。
 ချိုင့်ချိုင့်ကြွကြွ က၊ <khyain gyain kyo gyo> 使劲大声地၊
 ~ ငိုသည်။ 大声地哭。
 ချိုင့် I နှ၊ <gyain:> 腋，胳肢窝 II နှ၊ <khyain:> 凹下，
 凹进，凹陷
 ချိုင်းကလိ နှ၊ <gyain: k- li'> 腋，夹肢窝
 ချိုင်းကြား နှ၊ <gyain: gya:> 腋，夹肢窝
 ချိုင်းတွင်းနာ နှ၊ <gyain: twin: na> 腋下浓疮
 ချိုင်းထောက် နှ၊ <gyain: daut> (病，残者用的) 拐
 ချိုင်းထောက်ခွံ နှ၊ <gyain: daut gwa'> = ချိုင်းထောက်
 ချိုင်းမွေး နှ၊ <gyain: mwei:> 腋毛
 ချိုင်းဝှမ်း နှ၊ <gyain: hwan:> = ချိုင့်ဝှမ်း
 ချိုင်းသွေးကြော နှ၊ <gyain: thwei: gyaw:> 【解】腋下动脉
 ချိုင်းသွေးပြန်ကြော နှ၊ <gyain: thwei: byan gyaw:> 【解】腋
 下静脉
 ချိုင်းအိုး နှ၊ <gyain: o:> ①腋，夹肢窝 ②根(上衣靠腋
 下的接缝部分)
 ချစ် က၊ <khyit> ①爱，喜爱，亲 ②焦၊ မီးခိုးနံ့ပြင်း၍ကြက်
 သားဟင်းအိုး ~ သွားသည်။ 火太大鸡烧糊了。
 ချစ်ကဝီပင် နှ၊ <khyit k-wi' bin> [英·缅 chickweed + ပင်]
 【植】繁縷
 ချစ်ကျ က၊ <khyit kyon> 爱，喜爱，钟爱

ချစ်ကြိုး နှ၊ <khyit kyo:> 情意，情丝၊ သူတို့ချင်း ~ ပြတ်လိုက်
 ကြပြီ။ 他们俩的恋爱关系吹了。
 ချစ်ကြိုးသွယ် က၊ <khyit kyo: thwe> 产生爱情
 ချစ်ကြိုက် က၊ <khyit kyait> 爱，恋爱
 ချစ်ကြင် က၊ <khyit kyin> 怜爱，钟爱
 ချစ်ကြည် က၊ <khyit kyi> 喜爱，友好，敬爱၊ ~ သနားသည်။
 疼爱。
 ချစ်ကြည်ရေး နှ၊ <khyit kyi yei:> 友好，友谊
 ချစ်ကျမ်းတင် က၊ <khyit kywan: t- win> 亲密，亲切၊ ~
 ကူညီစောင့်ရှောက်သည်။ 亲切地照顾。
 ချစ်ကျမ်းတင် က၊ <khyit kywan: win> 关系密切၊ အလုပ်သမား
 များနှင့် ~ သောစာရေးဆရာ 同工人们关系密切的作家
 ချစ်ကြေး နှ၊ <khyit kywei:> 欠下的爱情债
 ချစ်ခုံ နှ၊ <khyit khon> ① = ချားခုံ ②动物的臀部
 ချစ်ခင် က၊ <khyit khin> 热爱，爱慕，亲密，亲爱၊ မိမိ၏
 မျိုးသားကို ~ သောစိတ် 热爱自己民族的心 / ~ တပ်စွန်း
 သည်။ 爱慕。 / ~ လေးစားသည်။ 敬爱。
 ချစ်ခန်းဆင် က၊ <khyit khan: hsin> 谈恋爱，谈情说爱
 ချစ်ချစ် က၊ <khyit khyit> ①(声音) 极强，极大၊ နားရင်း
 ~ သုံးကြိမ်တစ်၍ 大喊三声，震耳欲聋 ②(光线) 强烈၊
 ~ ရောင်တိတ်၊ ကျယ်ဖိတ်မျှ 光线强烈，耀眼夺目 ③极烫，
 炎炎၊ နေသည် ~ တောက်ပူသည်။ 烈日炎炎。
 ချစ်ချစ်ကုတ်ကုတ် က၊ <khyit khyit kout kout> 艰辛地၊
 သားအမိနှစ်ယောက် ~ နေထိုင်လျက် 母子俩艰辛地过日子
 ချစ်ချစ်လောင်လောင် က၊ <khyit khyit laun laun> 极烫，
 炎炎၊ နေမင်းကြီးသည် ~ ပူနေ၏။ 骄阳似火。
 ချစ်ဂဟေဆက်စပ် က၊ <khyit g- hei hset sat> 相爱，(男女)
 结合
 ချစ်စနိုး က၊ <khyit s- no:> 亲昵，可爱၊ သားကလေးအား ~
 နှမ်းလိုက်သည်။ 亲昵地亲了亲自己的儿子。
 ချစ်စာလွှာ နှ၊ <khyit sa hlwa> 情书
 ချစ်ဆွေ နှ၊ <khyit hswei> 亲爱的朋友
 ချစ်တီး နှ၊ <khyit ti:> [泰米尔] ①南印度人(在缅甸大
 多为高利贷者) ②吝啬鬼
 ချစ်တီးလန်း နှ၊ <khyit ti: ban:> 【植】金盞草
 ချစ်တေး နှ၊ <khyit tei> 情歌
 ချစ်တင်း နှ၊ <khyit tin:> 情话၊ ~ ဆိုသည်။ 谈情说爱。
 ချစ်တင်းနိုးနော က၊ <khyit tin: hni: hnaw:> 相爱，谈情说
 爱
 ချစ်တင်းနော က၊ <khyit tin: hnaw:> = ချစ်တင်းနိုးနော
 ချစ်ဗျူဟာခင်း က၊ <khyit byu ha khin:> (男女之间) 爱抚
 ချစ်မိငြိး က၊ <khyit m- nyi:> 十分可爱，非常喜爱၊ ~
 သည့်သမီး 十分可爱的女儿 / ~ သည့်ဇနီး 非常可爱的
 妻子